

ရောင်နီ 曙光(先兆) / ~ အရိပ်လက္ခဏာ 先兆 / ~ အမှန်
စာရင်း 初步统计数字

ရွှေပတ်စာရေး နှ၊ <shei' bat s-yei:> 法庭文书

ရွှေပျား နှ၊ <shei' bya:> 前头, 前端

ရွှေပျားစမြောင် နှ၊ <shei' bya: s-myaun> 皇帝出行时在前
面持仪仗开道的小吏

ရွှေပျားတပ် နှ၊ <shei' bya: tat> 前沿部队, 尖兵

ရွှေဖြစ် နှ၊ <shei' byit> 将来要发生的事情

ရွှေဖြစ်နောက်ဖြစ် နှ၊ <shei' byit naut phyt> 将来要发生的
和过去发生过的

ရွှေဖြစ်နောက်ဟောင်း နှ၊ <shei' byit naut haun:> = ရွှေဖြစ်
နောက်ဖြစ်

ရွှေဘယက် နှ၊ <shei' b-yet> 项链

ရွှေမိနောက်မိ နှ၊ <shei' hmi naut hmi> 遗老, 经历几代的
老人: ~ ပုဂ္ဂိုလ် 遗老

ရွှေမီး နှ၊ <shei' mi:> 车头灯

ရွှေမျက်နှာနောက်ထား က၊ <shei' myet hna naut hta:> 顾不
得害羞, 厚着脸皮: ~ ပြီးပြောလိုက်သည်။ 厚着脸皮说了
出来。

ရွှေမှောက် နှ၊ <shei' hmaut> 面前, 跟前, 眼前

ရွှေရေး နှ၊ <shei' yei:> 前程, 前途

ရွှေရေးနောက်ရေး နှ၊ <shei' yei: naut yei:> 发生过的和将
要发生的事情

ရွှေရေးနောင်လာ နှ၊ <shei' yei: naun la> = ရွှေရေး
ရွှေရေးရွှေတာ နှ၊ <shei' yei: shei' da> 前途, 前程

ရွှေရံတပ် နှ၊ <shei' yan dat> 前卫部队, 前哨部队

ရွှေရှု က၊ <shei' shu'> ①朝着, 展望; ပုဂံဆောင်ဆီသို့ ~ ရှု
လာနေပေ၏။ 朝着蒲甘楼走来。②本着, 怀着: သနား
ခြင်းကို ~ ရှုကူညီသည်။ 出自怜悯之心去帮助。 / လုပ်ငန်း
အောင်မြင်မှုတခုတည်းကိုသာ ~ သူဖြစ်သည်။ 一心为完成事
业而奋斗的人。

ရွှေရှု က၊ <shei' shu> = ရွှေရှု

ရွှေရှောက် က၊ <shei' shaut> 往后, 以后: ~ ဒီလိုလုပ်ယင်
မဖြစ်ဘူး။ 以后这样干不行。

ရွှေလောကြီး က၊ <shei' law: kyi:> 急躁

ရွှေလောတကြီး က၊ <shei' law: d-gyi:> 急躁地, 急于……

ရွှေလက် နှ၊ <shei' let> (动物的)前肢

ရွှေလိက် နှ၊ <shei' lait> = ရွှေနေ

ရွှေဝင်းနောက်ဝင်း နှ၊ <shei' win: naut win:> 前后院

ရွှေသိနောက်မြင် နှ၊ <shei' thi' naut myin> 见识广的人

ရွှေသို့ အ၊ <shei' dho'> 前进

ရွှေသွား နှ၊ <shei' dhwa:> ①门牙 ②领导者, 先行者: ~
ခေါင်းဆောင် 领导人

ရွှေသွားနောက်လိုက် က၊ <shei' dhwa: naut lait> 般配, 合

适: လင်နှင့်မယား ~ ကြည့်လိုကောင်း၏။ 夫妻俩很相配。

ရွှေသွားနောက်လိုက်ညီ က၊ <shei' thwa: naut lait nyi> 般配,
合适

ရွှေသွားပြု က၊ <shei' dhwa: phu'> 领导, 带头, 带领

ရွှေသွားဦးဆောင် I နှ၊ <shei' dhwa: u: zaun> 领导者 II
က၊ <shei' dhwa: u: hsaun> 领导

ရွှေအံသွား နှ၊ <shei' an dhwa:> 前臼齿

ရွှေဦး နှ၊ <shei' u:> = ရှေးဦး / ~ စွာ 首先 / ~ ဆရာ 启
蒙老师 / ထိုကိစ္စကို ~ တင်လုပ်ကိုင်၏။ 首先做那件事。 /
~ ပိုင်း 前部

ရွှေဦးနောက် နှ၊ <shei' u: hnaut> 【解】前脑

ရွှေဦးမဆွ က၊ <shei' u: m-hswa'> 以前, 从前: ~ ပြော
သောစကား 从前讲的话

ရွှေဦးသူနာပြု နှ၊ <shei' u: thu na byu'> = ရှေးဦးသူနာပြု

ရွှေ နှ၊ <shei> = ရှည်

ရွှေ I နှ၊ <shei:> 很久以前, 古时候: ~ ကအကြောင်း
往事 II နှ၊ <shei:> 古代的: ~ စကား 古话, 传说
/ ~ နည်း 老办法, 古法 / ~ ဟောင်းပစ္စည်း 文物, 古玩
/ ~ လေးချိုး 古代四节诗 / ~ အနွယ် 世系 III က၊
<shei:> (古) 有: မေတ္တာ ~ သည်။ 有情。

ရွှေကာလ နှ၊ <shei: ka la'> 从前, 古时候

ရွှေကျ က၊ <shei: kya'> ①古老: မြစေတီကျောက်စာထက် ~
သောကျောက်စာ 比“米亚齐提碑文”还早的碑文 ②陈
旧: ပြာသာခံအဆောက်အဦးတွေဟာ ~ သွားပြီ။ 佛殿建筑都
已陈旧了。

ရွှေခေတ်ဟောင်း နှ၊ <shei: khit haun:> 古代

ရွှေငြိမ်း နှ၊ <shei: nyan:> (诗)旧传统, 老习惯

ရွှေဆရာ နှ၊ <shei: hs-ya> 古代学者

ရွှေဆင် နှ၊ <shei: hsin> 【动】长毛象, 劓犏

ရွှေဆန်/ရွှေဆံ က၊ <shei: hsan> 古色古香; 保守: ~ ဝါဒ
拟古主义, 复古主义 / ~ ဝါဒီ 拟古主义者, 古典派 /
~ တဲ့အဆောက်အဦးတွေ 古香古色的建筑物

ရွှေတရံရောအခါ နှ၊ <shei: t-yan yaw: a-kha> 从前, 古时候

ရွှေတိး နှ၊ <shei: di:> 从前, 古时候

ရွှေထုံး နှ၊ <shei: hton:> 古老传统, 传统办法, 惯例

ရွှေထုံးစံ နှ၊ <shei: hton: zan> 传统, 习惯

ရွှေထုံးရှေးနည်း နှ၊ <shei: hton: yei: ni:> 古式, 古法

ရွှေနည်း နှ၊ <shei: ni:> ①古法, 老办法 ②“前注”: ~ အ
တိုင်းသိလေ / ~ ကိုမှီး၍သိလေ။ 见前注, 参看前注。

ရွှေနှောင်း နှ၊ <shei: hnaun:> 往古, 古时

ရွှေပဝေဏီ နှ၊ <shei: p-wei ni> = ရှေးပဝေသဏီ

ရွှေပဝေသဏီ နှ၊ <shei: p-wei th-ni> 从前, 古时, 远古时;
~ လူ 原始人 / ~ ကာလ 很久以前, 古时 / ~ ခေတ်
古代, 远古时代